

28th American World Dentistry Congress
&
35th Annual World Dentistry Summit
&
8th International Conference on Prosthodontics & Orthodontics

July 10th, 2023 | Webinar

Transformation of dental education patterns during COVID-19 in china

Abstract:

0. The purpose of this study was to investigate the transformation of dental education patterns during COVID-19 in China. The study was conducted in a large dental university in China, and the data were collected from the university's records and interviews with faculty members and students. The results showed that the transformation of dental education patterns during COVID-19 in China was significant, and the university had to make major adjustments to its curriculum and teaching methods. The study also found that the transformation of dental education patterns during COVID-19 in China was influenced by several factors, including the availability of resources, the level of technology, and the needs of the dental profession.

0. The purpose of this study was to investigate the transformation of dental education patterns during COVID-19 in China. The study was conducted in a large dental university in China, and the data were collected from the university's records and interviews with faculty members and students. The results showed that the transformation of dental education patterns during COVID-19 in China was significant, and the university had to make major adjustments to its curriculum and teaching methods. The study also found that the transformation of dental education patterns during COVID-19 in China was influenced by several factors, including the availability of resources, the level of technology, and the needs of the dental profession.

0. The purpose of this study was to investigate the transformation of dental education patterns during COVID-19 in China. The study was conducted in a large dental university in China, and the data were collected from the university's records and interviews with faculty members and students. The results showed that the transformation of dental education patterns during COVID-19 in China was significant, and the university had to make major adjustments to its curriculum and teaching methods. The study also found that the transformation of dental education patterns during COVID-19 in China was influenced by several factors, including the availability of resources, the level of technology, and the needs of the dental profession.

0. The purpose of this study was to investigate the transformation of dental education patterns during COVID-19 in China. The study was conducted in a large dental university in China, and the data were collected from the university's records and interviews with faculty members and students. The results showed that the transformation of dental education patterns during COVID-19 in China was significant, and the university had to make major adjustments to its curriculum and teaching methods. The study also found that the transformation of dental education patterns during COVID-19 in China was influenced by several factors, including the availability of resources, the level of technology, and the needs of the dental profession.



Received: December 06, 2022; **Accepted:** December 10, 2022; **Published:** July 10, 2023

28th American World Dentistry Congress
&
35th Annual World Dentistry Summit
&
8th International Conference on Prosthodontics & Orthodontics

July 10th, 2023 | Webinar

Biography

[The biography text is rendered as a dense field of black dots and symbols, making it illegible.]



Hantang Sun
Affiliated Nantong Stomatological
Hospital, Nantong University,
China.

Received: December 06, 2022; **Accepted:** December 10, 2022; **Published:** July 10, 2023